

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အများပြည်သူသိရှိလိုက်နာရန် သတ်မှတ်ချက် (Public Ruling)

အမှတ်၊ ၁ / ၂၀၂၁

၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၈ ရက်

(၂၀၂၁ ခုနှစ်၊ ဇွန် လ ၁၇ ရက်)

ပင်ရင်းမှနှုတ်ယူပေးသွင်းရမည့် ပေးချေငွေအမျိုးအစားများဖြစ်သည့် လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့်အခွင့်အရေးတို့နှင့်ပတ်သက်သည့် အသုံးချခွင့်ကို အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း

၁။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) အရ ထုတ်ပြန်သတ်မှတ်သည့် အခွန်ကြော်ငြာစာ အမှတ်၊ ၄၇/၂၀၁၈ နှင့်အညီ ပင်ရင်းမှနှုတ်ယူပေးသွင်းရမည့် ပေးချေငွေအမျိုးအစားများဖြစ်သည့် လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့် အခွင့်အရေးစသည်တို့အတွက် အသုံးချခွင့် (Right to use) နှင့် စပ်လျဉ်း၍ အခွန်ထမ်းများလိုက်နာရာတွင် ရှင်းလင်းမှုရှိစေရန်နှင့် ဥပဒေကျင့်သုံးမှုတွင် တစ်ပြေးညီ ဖြစ်စေရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

၂။ ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်သည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) အရ ပြည်တွင်းအခွန်များဦးစီးဌာနအပေါ် စည်းနှောင်သက်ရောက်မှုရှိသည်။

သက်ဆိုင်သည့်အကြောင်းအရာ

၃။ ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်သည် ပင်ရင်းမှနှုတ်ယူပေးသွင်းရမည့် ပေးချေငွေအမျိုးအစားများဖြစ်သည့် လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့်အခွင့်အရေး စသည်တို့အတွက် အသုံးချခွင့် (Right to use) နှင့်စပ်လျဉ်း၍ အခွန်ထမ်းများလိုက်နာရာတွင် ရှင်းလင်းမှုရှိစေရန်နှင့် ဥပဒေကျင့်သုံးမှုတွင် တစ်ပြေးညီဖြစ်စေရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုကြောင်း ရှင်းလင်းအသိပေးခြင်းဖြစ်သည်။

အကျိုးသက်ရောက်သူများ

၄။ ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်သည် ပင်ရင်းမှနှုတ်ယူပေးသွင်းရမည့် ပေးချေငွေအမျိုးအစားများဖြစ်သည့် လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့်အခွင့်အရေး စသည်တို့ကို အသုံးပြုသူ သို့မဟုတ် အသုံးချခွင့်ပြုသူစသည့် အခွန်ထမ်းများအပေါ် အကျိုးသက်ရောက်စေရမည်။

သက်ဆိုင်သည့်ဥပဒေပြဋ္ဌာန်းချက်

၅။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) အရ ထုတ်ပြန်သတ်မှတ်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၄၇/၂၀၁၈ ၏ အပိုဒ် ၁ ၊ ဇယားအမှတ်စဉ် (ခ) ပါ “လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့်အရေးစသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပေးချေငွေများ” နှင့် သက်ဆိုင်စေရမည်။

အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်


၆။ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့်အရေးစသည်တို့ကို အသုံးချခွင့်ပြုခြင်း (Right to use) ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည် -

- (က) ရုပ်ရှင်ကားများနှင့် ရေဒီယို၊ ရုပ်မြင်သံကြား သို့မဟုတ် အင်တာနက်မှ ထုတ်လွှင့်ခြင်းအတွက် ဖလင်များနှင့် တိပ်ခွေများအပါအဝင် စာပေ၊ အနုပညာ၊ သို့မဟုတ် သိပ္ပံဆိုင်ရာဖန်တီးမှုတစ်ခု၏ မည်သည့်မူပိုင်ခွင့်ကိုမဆို အသုံးပြုခြင်း သို့မဟုတ် အသုံးပြုခွင့်၊
- (ခ) ရုပ်မြင်သံကြား၊ ရေဒီယို၊ သို့မဟုတ် အင်တာနက်မှ ထုတ်လွှင့်ခြင်းနှင့်စပ်လျဉ်း၍ ဂြိုဟ်တု၊ ကေဘယ်၊ အလင်းမျှင်ဖိုင်ဘာ၊ သို့မဟုတ် အလားတူနည်းပညာဖြင့် ပို့လွှတ်သည့် အရုပ်ကိုဖြစ်စေ၊ အသံကိုဖြစ်စေ၊ အရုပ်နှင့် အသံနှစ်မျိုးလုံးကိုဖြစ်စေ အသုံးပြုခြင်း သို့မဟုတ် အသုံးပြုခွင့် သို့မဟုတ် ဖမ်းယူခြင်း သို့မဟုတ် ဖမ်းယူပိုင်ခွင့်၊
- (ဂ) မည်သည့် တီထွင်မှုမူပိုင်ခွင့်၊ တီထွင်ခြင်း၊ ကုန်အမှတ်တံဆိပ်၊ ဒီဇိုင်း သို့မဟုတ် နမူနာပုံစံငယ်၊ အစီအစဉ်၊ လျှို့ဝှက်ဖော်စပ်နည်း သို့မဟုတ် လုပ်ငန်းစဉ်၊ သို့မဟုတ် အခြားအလားတူပစ္စည်း သို့မဟုတ် အခွင့်အရေးကိုမဆို အသုံးပြုခြင်း သို့မဟုတ် အသုံးပြုခွင့်၊

- (ဃ) မည်သည့် စက်မှုဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ (commercial) သို့မဟုတ် သိပ္ပံဆိုင်ရာ ကိရိယာကိုမဆို အသုံးပြုခြင်း သို့မဟုတ် အသုံးပြုခွင့်၊
- (င) စက်မှုဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ (commercial) သို့မဟုတ် သိပ္ပံဆိုင်ရာအတွေ အကြံနှင့် သက်ဆိုင်သည့် မည်သည့်သတင်းအချက်အလက်ကိုမဆို အသုံးပြုခြင်း သို့မဟုတ် အသုံးပြုခွင့်၊
- (စ) အထက်အပိုဒ်ခွဲ (က) မှ အပိုဒ်ခွဲ (င) အထိတွင် ဖော်ပြထားသည့် ပစ္စည်း သို့မဟုတ် အခွင့်အရေးကို အသုံးပြုနိုင်ရန် သို့မဟုတ် ခံစားနိုင်စေရန် နည်းလမ်းတစ်ရပ်အဖြစ် အထောက်အကူပြုပြီး ဖြည့်စွက်ပေးအပ်သည့်အကူအညီ။

၇။ ငွေထုတ်ပေးရန်တာဝန်ရှိသူသည် အထက်အပိုဒ် ၆ ပါ ကိစ္စရပ်များအတွက် ကာလအပိုင်း အခြားအလိုက်ဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ပေးချေသည့်အဖိုးစားနားအပေါ် ကျသင့်ဝင်ငွေခွန် အား အမိန့်ကြော်ငြာစာအမှတ်၊ ၄၇/ ၂၀၁၈ နှင့်အညီ နုတ်ယူပေးသွင်းရမည်။

၈။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။


(မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

စာအမှတ်၊ ၁(၂)/ ဥစ-၁/ ပတခ/ ၂၀၂၁ (၆၀၀၉)
ရက် ၅ ၊ ၂၀၂၁ ခုနှစ်၊ ဇွန် လ ၁၂ ရက်

ဖြန့်ဝေခြင်း

မြန်မာနိုင်ငံစာရင်းကောင်စီ

ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန }

ဒုတိယညွှန်ကြားရေးမှူးချုပ် (အားလုံး)

ဌာနခွဲညွှန်ကြားရေးမှူး (အားလုံး)

မြန်မာနိုင်ငံပြန်တမ်းတွင်

ထည့်သွင်းကြေညာပေးပါရန်
မေတ္တာရပ်ခံပေးပို့ပါသည်။

ဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး

ဌာနမှူး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁)၊(၂)၊(၃)၊(၄)၊(၅)

တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူး (အားလုံး)

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး

အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်၊ မန္တလေး)

ပြန်ကြားရေးအဖွဲ့ (နေပြည်တော်)

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း


ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း

မိတ္ထူကို

ရုံးလက်ခံ

မျှောစာတွဲ

သက်ဆိုင်ရာအခွန်ထမ်းများ
ကို အသိပေးရှင်းလင်းရန်
ညွှန်ကြားပေးပို့ပါသည်။

နပတ-၃/၀ ကနဦး	
ဝင်စာအမှတ်	၆၄ ၈
ရရှိသည့်နေ့စွဲ	၂၁-၆-၂၁
ရရှိသည့်အချိန်	၁၀:၀၀
ညွှန်ကြားရေးမှူး	
ဒုတိယညွှန်ကြားရေးမှူး	
ဒုတိယညွှန်ကြားရေးမှူး	
လ/ထညွှန်ကြားရေးမှူး	
လ/ထညွှန်ကြားရေးမှူး	
ဦးစီးသရာရှိ	
တင်ပြသည့်နေ့စွဲ	၂၁-၆-၂၁
တင်ပြသည့်အချိန်	၁၀:၀၅

ဒု. ဦးစီးဌာန အထူးအမှုကြီး ဝါး